

မာတိကာ

၁။	ဒူးဆစ်နာခြင်းနှင့် ဘုရားပေးသောဆေး	၁
၂။	အယ်လ်ဇိုင်းမားရောဂါနှင့် ဒို့မြန်မာ	၉
၃။	ဇရက်မင်း၏ စည်းစိမ်နှင့် ယမမင်း၏ စီရင်ချက်များ	၁၆
၄။	ပညာသင်ယူခြင်းနှင့် သတိပဋ္ဌာန် ကျင့်စဉ်	၂၄
၅။	ဇရာကို အံတုခြင်း	၃၀
၆။	မျက်စိအကျင့် ဝမ်းအချင့်	၃၆
၇။	လမ်းလျှောက်ကြရအောင်	၄၂
၈။	ဆေးလိပ်ဖြတ်ကြစို့	၄၉
၉။	စားကြသမျှ မျှတစေချင်	၅၈
၁၀။	ဦးနှောက်၏ စွမ်းရည်ကို ပြောင်းလဲစေသောသတိပဋ္ဌာန်	၆၈
၁၁။	သွေးအားနည်းရောဂါနှင့် ဟင်းခတ်သံငါးကလေး	၇၃
၁၂။	အကောင်းဆုံးကိုယ်အလေးချိန်လျှော့နည်း	၈၀
၁၃။	နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေအလားအလာ	၉၀
၁၄။	အူလမ်းကြောင်းအတွင်းမှ မိတ်ဆွေပိုးများ	၉၉
၁၅။	အိပ်ရေးဝဝအိပ်ကြရအောင်	၁၀၅
၁၆။	အသိတရားသည်သာ အရာရာ	၁၀၉
၁၇။	စာမလိုက်နိုင်သောကျောင်းသားများ	၁၁၆
၁၈။	ဆေးလိပ်ဒုက္ခ ပေးသမျှ	၁၂၃